



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း

ပြည်ထောင်စု (ကိုးကွယ်သည့် ဘာသာ)

သန်းခေါင်စာရင်းအစီရင်ခံစာ အတွဲ (၂ - ဓ)



ပြည်သူ့အင်အားဦးစီးဌာန
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၂၀၁၆ ခုနှစ်၊ ဇူလိုင်လ



၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း

ပြည်ထောင်စု

(ကိုးကွယ်သည့်ဘာသာ)

သန်းခေါင်စာရင်းအစီရင်ခံစာ အတွဲ (၂ - ဂ)

ပြည်သူ့အင်အားဦးစီးဌာန

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

ရုံးအမှတ် (၄၈)


နေပြည်တော်

ဖုန်း - ၉၅-၆၇-၄၃၁၀၆၂

www.dop.gov.mm

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ

ပုံ (၁) - အုပ်ချုပ်မှုဒေသအလိုက် မြန်မာနိုင်ငံမြေပုံ (တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်)



ဥယျောဇဉ်

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရာတွင် ၂၀၁၄ ခုနှစ် မတ်လ (၂၉) ရက်နေ့ညကို သန်းခေါင်စာရင်းရည်ညွှန်းချိန်အဖြစ် သတ်မှတ်၍ ကောက်ယူခဲ့ပါသည်။ ယခု သန်းခေါင်စာရင်းသည် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း နှစ်ပေါင်း (၃၀) ကျော်ကြာမှ ပထမဦးဆုံးအကြိမ် ပြန်လည်ကောက်ယူသော သန်းခေါင်စာရင်းဖြစ်ပါသည်။ သန်းခေါင်စာရင်းကောက်ယူရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ယခင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ယခု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင်ပြဋ္ဌာန်းခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေနှင့်အညီ တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရခြင်း၏ အဓိကရည်ရွယ်ချက်များ မှာ လူဦးရေ နှင့် လူမှုစီးပွားရေးဆိုင်ရာအချက်အလက်များ၊ အိမ်အကြောင်းအရာနှင့် အိမ်ထောင်စုအကြောင်း အရာများကို နိုင်ငံတော်အစိုးရနှင့် အချက်အလက်အသုံးပြုသူများအားလုံးကို ပံ့ပိုးပေးနိုင်ရန်ဖြစ်ပါသည်။ အုပ်ချုပ်မှုနယ်ပယ် အဆင့်အားလုံးရှိ အချက်အလက်များကို ဖော်ထုတ်ခြင်းဖြင့် အထောက်အထားအပေါ် အခြေခံသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်းကောင်း၊ လူမှုစီးပွားရေးဆိုင်ရာ မူဝါဒများနှင့် အစီအစဉ် များ၏ အကျိုးသက်ရောက်မှုများကို ဆန်းစစ်ရာတွင်လည်းကောင်း၊ အခြေခံအချက်အလက်များကို ပံ့ပိုးပေးနိုင် ပါသည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအစီရင်ခံစာများကို အတွဲများအလိုက် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ပထမအဆင့်အနေဖြင့် ရှေ့ပြေးလူဦးရေစာရင်းကို (သန်းခေါင်စာရင်းအစီရင်ခံစာ အတွဲ (၁)) ၂၀၁၄ ခုနှစ် ဩဂုတ်လတွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာများကို ၂၀၁၅ ခုနှစ် မေလတွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ပင်မအစီရင်ခံစာများတွင် ပြည်ထောင်စု (သန်းခေါင် စာရင်းအစီရင်ခံစာ အတွဲ (၂)၊ သန်းခေါင်စာရင်းကညွှန်းဆိုသော မြန်မာ့ပုံရိပ် (သန်းခေါင်စာရင်းအစီရင်ခံစာ အတွဲ (၂ - က) နှင့် တိုင်းဒေသကြီး/ပြည်နယ် (၁၅) ခု၏ သန်းခေါင်စာရင်းအစီရင်ခံစာများ (သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ (၃)(က မှ က)) တို့ပါဝင်ပါသည်။ အလုပ်အကိုင်နှင့်လုပ်ငန်း အစီရင်ခံစာ (သန်းခေါင် စာရင်းအစီရင်ခံစာ အတွဲ (၂ - ခ)) ကို ၂၀၁၆ ခုနှစ် မတ်လတွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

ကိုးကွယ်သည့်ဘာသာဆိုင်ရာအချက်အလက်များအရ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာသည် လူအများစု ကိုးကွယ်ယုံကြည်သည့်ဘာသာဖြစ်သော်လည်း ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ နတ်ကိုးကွယ်ယုံကြည်မှုနှင့် အခြားသော ကိုးကွယ်ယုံကြည်မှုများကို ခွဲခြားဆက်ဆံခြင်းမပြုဘဲ လွတ်လပ်စွာ ကိုးကွယ်ကျင့်သုံးခွင့်ပေးထား ပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ မတူကွဲပြားသော ယုံကြည်ကိုးကွယ်မှုအမျိုးမျိုးကို ဖော်ပြသည့် ကိုးကွယ်သည့် ဘာသာဆိုင်ရာ သန်းခေါင်စာရင်းအချက်အလက်များ ထုတ်ပြန်ခြင်းကို ကြိုဆိုကြပါရန် ဖိတ်ခေါ်လိုပါသည်။

မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် သန်းခေါင်စာရင်းလုပ်ငန်းစဉ်တစ်လျှောက် နည်းပညာပိုင်းဆိုင်ရာ၊ ငွေကြေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာအကူအညီများ ပံ့ပိုးပေးခဲ့သော ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့နှင့် ဖွံ့ဖြိုး တိုးတက်ရေးမိတ်ဖက်အဖွဲ့အစည်းများဖြစ်သော ဩစတြေးလျ၊ ဖင်လန်၊ ဂျာမနီ၊ အီတလီ၊ နော်ဝေ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့ကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားလို ပါသည်။

အထူးသဖြင့် သန်းခေါင်စာရင်းလုပ်ငန်းစဉ်တစ်လျှောက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်တွင် ဝိုင်းဝန်းပါဝင်ကူညီပံ့ပိုးပေးခဲ့ကြသော နိုင်ငံအကြီးအကဲများ၊ ဌာနဆိုင်ရာများနှင့် လူထုလူတန်းစားအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ပူးပေါင်း ပါဝင်ခဲ့ကြသော ပြည်သူလူထုကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါသည်။ ပြည်သူလူထုက သန်းခေါင်စာရင်းမေးခွန်းများကို ပူးပေါင်းပါဝင်ဖြေဆိုမှုကြောင့်သာလျှင် ဤအစီရင်ခံစာ ဖြစ်မြောက်လာခြင်း ဖြစ်ပါသည်။ သန်းခေါင်စာရင်းအစီရင်ခံစာတွင် ပါဝင်သောအချက်အလက်များကို မြန်မာပြည်သူပြည်သား များ၏ လူမှုဘဝသာယာဝပြောရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အပြည့်အဝ အသုံးပြုနိုင်လိမ့်မည်ဟု နိုင်ငံတော်အစိုးရအနေဖြင့် မျှော်လင့်မိပါသည်။



ဦးသိန်းဆွ
ပြည်ထောင်စုဝန်ကြီး
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

မာတိကာ

ဥယျာဇဉ်	ii
ဇယားများ	v
ပုံများ	v
၁။ နိဒါန်း	၁
၂။ စာရင်းမကောက်ယူနိုင်သောလူဦးရေ	၂
၃။ အချက်အလက်ရင်းမြစ်	၂
၄။ အပိုင်း (၁) ကောက်ယူရရှိသော လူဦးရေကို အခြေခံ၍ တွက်ချက်ခြင်း	၃
၅။ အပိုင်း (၂) စာရင်းမကောက်ယူနိုင်သော လူဦးရေကို ထည့်သွင်းစဉ်းစားတွက်ချက်ခြင်း.....	၅
၆။ ပြောင်းလဲမှုဖြစ်စဉ်	၆
ကိုးကားချက်များ	၇

ဇယားများ

- ဇယား (၁) ကိုးကွယ်သည့်ဘာသာအလိုက် စာရင်းကောက်ယူရရှိသောလူဦးရေနှင့် ရာခိုင်နှုန်းကို တိုင်းဒေသကြီး/
ပြည်နယ်အလိုက် ခွဲခြားဖော်ပြသောဇယား
- ဇယား (၂) ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းများကိုအခြေခံ၍ လူဦးရေကို ကိုးကွယ်
သည့်ဘာသာအလိုက် ရာခိုင်နှုန်းဖြင့်ဖော်ပြသောဇယား

ပုံများ

- ပုံ (၁) အုပ်ချုပ်မှုဒေသအလိုက် မြန်မာနိုင်ငံမြေပုံ (တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်)
- ပုံ (၂) ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းမေးခွန်းပုံစံမှ ကိုးကွယ်သည့်ဘာသာ
ဆိုင်ရာမေးခွန်း
- ပုံ (၃) ကိုးကွယ်သည့်ဘာသာအလိုက် စုစုပေါင်းလူဦးရေ (စာရင်းကောက်ယူရရှိသော လူဦးရေနှင့် စာရင်း
မကောက်ယူနိုင်သည့်ဒေသများအတွက် ခန့်မှန်းလူဦးရေ) ရာခိုင်နှုန်း

မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၃၀) ကျော်ကြာမကောက်ယူနိုင်ခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၁၄^၁ ခုနှစ် မတ်လနှင့် ဧပြီလအတွင်းတွင် ကောက်ယူနိုင်ခဲ့ပါသည်။ သန်းခေါင်စာရင်းကောက်ယူရာ၌ တွေ့ရှိရအရပ်တွင် ကောက်ယူသည့်မှုကိုအသုံးပြုခဲ့ပြီး သန်းခေါင်စာရင်းရည်ညွှန်းချိန်ဖြစ်သည့် ၂၀၁၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ညသန်းခေါင်ယံအချိန်တွင်ရှိသည့် လူတစ်ဦးချင်းစီ၏ အကြောင်းအရာများကို ၎င်းတို့ရောက်ရှိနေထိုင်သည့် နေရာဒေသတွင် ကောက်ယူခဲ့ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အချိန်ကာလတစ်ခုရှိ လူဦးရေဆိုင်ရာ သတင်းအချက်အလက်များကို သန်းခေါင်စာရင်းမှရရှိပါသည်။ ထိုစာရင်းအင်းအချက်အလက်များ ကောက်ယူခြင်းဖြင့် နိုင်ငံအတွင်းရှိ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များကိုသိရှိနိုင်ပါသည်။ သန်းခေါင်စာရင်းကောက်ယူချိန်တွင် နိုင်ငံအတွင်းနေထိုင်သူအားလုံးကို ကျား/မ မရွေး၊ နိုင်ငံသား/လူမျိုး မရွေး၊ ဘာသာမရွေး၊ အသက်အရွယ်အားလုံး ကောက်ယူခဲ့ပါသည်။

သန်းခေါင်စာရင်းအချက်အလက်များသည် အိမ်ထောင်စုနှင့်လူဦးရေဆိုင်ရာအချက်အလက်များ၊ လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များကို ထောက်ပံ့ပေးရုံမက နိုင်ငံ၏အုပ်ချုပ်မှုဧရိယာ အငယ်ဆုံးအဆင့်အထိ အချက်အလက်များကို ပံ့ပိုးပေးနိုင်ပါသည်။ အဆိုပါအချက်အလက်များသည် အုပ်ချုပ်မှုနယ်ပယ်အဆင့်တိုင်းတွင် စီမံကိန်းရေးဆွဲခြင်းနှင့် မူဝါဒရေးဆွဲခြင်းများအတွက် မရှိမဖြစ်လိုအပ်ပါသည်။ နိုင်ငံတော်၏ ဘဏ္ဍာငွေခွဲဝေသတ်မှတ်ခြင်း၊ အုပ်ချုပ်မှုနယ်မြေဧရိယာ နယ်နိမိတ်များကို ပြန်လည်ဆန်းစစ်သုံးသပ်ခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် လူမှုအခြေခံအဆောက်အအုံများဖြစ်သည့် စာသင်ကျောင်းများ၊ ကျန်းမာရေးဌာနများနှင့် လမ်းတံတားများတည်ဆောက်ခြင်း စသည့်လုပ်ငန်းများတွင် သန်းခေါင်စာရင်းအချက်အလက်များကို အသုံးပြုကြပါသည်။ ထို့အပြင် သန်းခေါင်စာရင်းအချက်အလက်များသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ၊ ထောင်စုနှစ်ရည်မှန်းချက်များ၊ လူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်မှုညီလာခံမှ ချမှတ်ခဲ့သည့် ပန်းတိုင်များ စသည့် ပြည်တွင်း၊ ပြည်ပ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ဆောင်ချက်များကို ဆန်းစစ်လေ့လာရာတွင်လည်း အထောက်အပံ့ဖြစ်စေပါသည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအစီရင်ခံစာ စာအုပ်များကို အတွဲများဖြင့် ထုတ်ပြန်ခဲ့ရာ ပထမအဆင့်အနေဖြင့် ရှေ့ပြေးလူဦးရေစာရင်း သန်းခေါင်စာရင်းအစီရင်ခံစာအတွဲ (၁) ကို ၂၀၁၄ ခုနှစ် ဩဂုတ်လတွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ သန်းခေါင်စာရင်းပင်မအစီရင်ခံစာများကို ၂၀၁၅ ခုနှစ် မေလတွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ပင်မအစီရင်ခံစာများတွင် ပြည်ထောင်စု (သန်းခေါင်စာရင်းအစီရင်ခံစာ အတွဲ (၂))၊ သန်းခေါင်စာရင်းကညွှန်းဆိုသော မြန်မာ့ပုံရိပ် (သန်းခေါင်စာရင်းအစီရင်ခံစာ အတွဲ (၂ - က)) နှင့် တိုင်းဒေသကြီး/ပြည်နယ် (၁၅) ခု၏ သန်းခေါင်စာရင်း အစီရင်ခံစာများ (သန်းခေါင်စာရင်းအစီရင်ခံစာ အတွဲ (၃)(က မှ ၈)) တို့ ပါဝင်ပါသည်။ အလုပ်အကိုင်နှင့် လုပ်ငန်း အစီရင်ခံစာ (သန်းခေါင်စာရင်းအစီရင်ခံစာ အတွဲ (၂ - ခ)) ကို ၂၀၁၆ ခုနှစ် မတ်လတွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

ယခုထုတ်ပြန်သည့် ကိုးကွယ်သည့်ဘာသာဆိုင်ရာ အစီရင်ခံစာ အတွဲ (၂ - ဂ) ကို ပြည်ထောင်စု အစီရင်ခံစာအတွဲ (၂) ၏ နောက်ဆက်တွဲအနေဖြင့် ထုတ်ပြန်ခြင်းဖြစ်ပါသည်။ ကိုးကွယ်သည့်ဘာသာ အစီရင်ခံစာတွင် ပါဝင်သော အချက်အလက်များမှာ ဖြေဆိုသူများပြောကြားသည့်အတိုင်း ထုတ်ပြန်ထားခြင်းဖြစ်ပါသည်။ ယခု အစီရင်ခံစာတွင် အပိုင်း (၁) နှင့် (၂) ဟူ၍ နှစ်ပိုင်းပါရှိပါသည်။ အပိုင်း (၁) တွင် သန်းခေါင်စာရင်း၌ ကောက်ယူရရှိသည့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ် အဆင့် အချက်အလက်များ ပါဝင်ပါသည်။ အပိုင်း (၂) တွင် စာရင်းမကောက်ယူနိုင်သည့်ဒေသများမှ လူဦးရေကို ထည့်သွင်း

^၁ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခဲ့သည့်နည်းလမ်း အသေးစိတ်ကို ပြည်ထောင်စုသန်းခေါင်စာရင်းအစီရင်ခံစာအတွဲ (၂) တွင် ဖော်ပြထားပါသည်။ အဆိုပါအစီရင်ခံစာတွင် သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များအတွက် စီမံချက်ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ် အသေးစိတ်ကို ဖတ်ရှုလေ့လာနိုင်ပါသည်။

စဉ်းစားထားပါသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် အထွေထွေရွေးကောက်ပွဲကျင်းပခြင်း၊ ၂၀၁၆ ခုနှစ် မတ်လတွင် လွှတ်တော် နှင့် အစိုးရသစ်ဖွဲ့စည်းခြင်းစသည့် နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များကို ထည့်သွင်းစဉ်းစား၍ ကိုးကွယ်သည့်ဘာသာဆိုင်ရာ အချက်အလက်များကို မထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

၂။ စာရင်းမကောက်ယူနိုင်သောလူဦးရေ

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် မတ်လ (၂၉) ရက်နေ့ (သန်းခေါင်စာရင်းည) ၌ရှိသော လူဦးရေ (၅၀,၂၇၉,၉၀၀) ဦးကို ၎င်းတို့ရောက်ရှိနေသည့် နေရာများတွင် စာရင်းကောက်ယူခဲ့ပါသည်။ ရခိုင်ပြည်နယ်တွင် နေထိုင်သူ (၁,၀၉၀,၀၀၀) ဦး၊ ကချင်ပြည်နယ်^၁တွင် နေထိုင်သူ (၄၆,၆၀၀) ဦး နှင့် ကရင်ပြည်နယ်တွင် နေထိုင်သူ (၆၉,၇၅၃) ဦးတို့ကို စာရင်းကောက်ယူ နိုင်ခဲ့ခြင်းမရှိပါ။ အဆိုပါ စာရင်းမကောက်ယူနိုင်သည့် ခန့်မှန်းလူဦးရေ (၁.၂) သန်းသည် မြန်မာနိုင်ငံ လူဦးရေစုစုပေါင်း၏ (၂.၃) ရာခိုင်နှုန်းခန့် ရှိပါသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ စာရင်းကောက်ယူရရှိသောလူဦးရေနှင့် စာရင်း မကောက်ယူနိုင်သော ခန့်မှန်းလူဦးရေတို့ကို ပေါင်းစပ်ပြီးနောက် ရရှိလာသော မြန်မာနိုင်ငံ၏ လူဦးရေစုစုပေါင်းမှာ (၅၁,၄၈၆,၂၅၃) ဦး ဖြစ်ကြောင်း တွေ့ရှိရပါသည်။

ရခိုင်ပြည်နယ်တွင်မူ စာရင်းမကောက်ယူနိုင်ခဲ့သော လူဦးရေအရွယ်အစားသည် အတန်အသင့် ကြီးမားသည့်အတွက် ရခိုင်ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် ကိုးကွယ်သည့်ဘာသာအလိုက် လူဦးရေအချိုးအစားအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပါသည်။ အကျိုးဆက်အားဖြင့် အပိုင်း (၁) တွင် ဖော်ပြထားသော ကောက်ယူရရှိသည့် လူဦးရေအပေါ်တွင် အခြေခံ တွက်ချက်ထားသည့် ရခိုင်ပြည်နယ်၏ ကိုးကွယ်သည့်ဘာသာအလိုက် လူဦးရေဆိုင်ရာရလဒ်များသည် ပကတိအခြေအနေကို ဖော်ပြနိုင်မည်မဟုတ်ပါ။ အပိုင်း (၂) တွင်မူ ရခိုင်ပြည်နယ်တွင် စာရင်းမကောက်ယူနိုင်သည့် လူဦးရေသည် ဘာသာတစ်ခုကို သက်ဝင်ယုံကြည်သူများအဖြစ်ယူဆ၍ ထည့်သွင်းစဉ်းစား တွက်ချက်ထားခြင်းဖြစ်ပါသည်။ စာရင်းမကောက်ယူနိုင်သည့် ခန့်မှန်းလူဦးရေကို သန်းခေါင်စာရင်းမကောက်မီ ဆောင်ရွက်ရသည့် မြေပုံရေးဆွဲခြင်းလုပ်ငန်းမှ ရယူထားပါသည်။ ရခိုင် ပြည်နယ်တွင် စာရင်းမကောက်ယူနိုင်သည့် လူဦးရေအများစုသည် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများဖြစ်သည်ဟု သိရှိရပါသည်။

၃။ အချက်အလက်ရင်းမြစ်

ကိုးကွယ်သည့်ဘာသာဆိုင်ရာ အချက်အလက်များကို တွက်ချက်ရာတွင် သမားရိုးကျအိမ်ထောင်စုများတွင် နေထိုင်သူ များနှင့် အဖွဲ့အစည်းများတွင်နေထိုင်သူများကို ထည့်သွင်းတွက်ချက်ခဲ့ပါသည်။ မေးခွန်းပုံစံတွင်ဖော်ပြထားသည့် ကိုးကွယ်သည့် ဘာသာ အမျိုးအစား (၇) ခု (ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ နတ်၊ အခြားဘာသာနှင့် ဘာသာမရှိသူများ) အနက်မှ တစ်ခုကို ဖြေဆိုသူအား ရွေးချယ်ဖြေဆိုစေခဲ့ပါသည်။ ကိုးကွယ်သည့်ဘာသာနှင့်ပတ်သက်၍ မေးမြန်းထားသည့်မေးခွန်းကို ပုံ (၂) တွင် ဖော်ပြထားပါသည်။

^၂ ရခိုင်၊ ကရင်နှင့် ကချင်ပြည်နယ် အတွင်းရှိ ဒေသအချို့တွင် သန်းခေါင်စာရင်းမကောက်ယူနိုင်ခဲ့သည့်အကြောင်းရင်းနှင့် လူဦးရေခန့်မှန်းခြင်းများကို ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ (၂) တွင် ဖော်ပြထားပါသည်။

ပုံ (၂) - ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မေးခွန်းပုံစံမှ ကိုးကွယ်သည့်ဘာသာဆိုင်ရာမေးခွန်း

၇။ ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓဘာသာ	ခရစ်ယာန်	အစ္စလာမ်	ဟိန္ဒူ	နတ်	အခြားဘာသာ	ဘာသာမရှိသူများ
၁	၂	၃	၄	၅	၆	၇

၄။ အပိုင်း (၁) ကောက်ယူရရှိသော လူဦးရေကိုအခြေခံ၍ တွက်ချက်ခြင်း

ဤအပိုင်းတွင် ဖော်ပြထားသောအချက်အလက်များသည် သန်းခေါင်စာရင်းကာလအတွင်း ကောက်ယူရရှိခဲ့သော အချက်အလက်များသာဖြစ်ပါသည်။ ဇယား (၁) တွင် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး/ပြည်နယ်အလိုက် စာရင်းကောက်ယူ ရရှိသောလူဦးရေကို ကိုးကွယ်သည့်ဘာသာအလိုက် ဖော်ပြထားပါသည်။ ဇယားတွင် စာရင်းမကောက်ယူနိုင်ခဲ့သည့် ခန့်မှန်း လူဦးရေကိုလည်း ဖော်ပြထားပါသည်။ စာရင်းကောက်ယူရရှိသော လူဦးရေတွင် ဗုဒ္ဓဘာသာဝင်အဖြစ်ဖြေဆိုသူသည် လူဦးရေ စုစုပေါင်း၏ (၈၉.၈) ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ (၆.၃) ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာ ကိုးကွယ်သူ (၂.၃) ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာကိုးကွယ်သူ (၀.၅) ရာခိုင်နှုန်း၊ နတ်ကိုးကွယ်သူ (၀.၈) ရာခိုင်နှုန်း၊ အခြားဘာသာကိုးကွယ်သူ (၀.၂) ရာခိုင်နှုန်းနှင့် မည်သည့်ဘာသာမျှ မကိုးကွယ်သူ (၀.၁) ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရပါသည်။ အဆိုပါရာခိုင်နှုန်းများမှာ တိုင်းဒေသကြီး/ပြည်နယ်များတွင် ကွဲပြားမှုရှိပါသည်။

ဇယား (၁)။ ကိုးကွယ်သည့်ဘာသာအလိုက် စာရင်းကောက်ယူရရှိသောလူဦးရေနှင့် ရာခိုင်နှုန်းကို တိုင်းဒေသကြီး/ပြည်နယ် အလိုက် ခွဲခြားဖော်ပြသောဇယား


တိုင်းဒေသကြီး/ ပြည်နယ်	စုစုပေါင်း	ကိုးကွယ်သည့်ဘာသာ							စာရင်း မကောက် ယူနိုင်သော ဒေသများ အတွက် ခန့်မှန်းလူဦးရေ
		ဗုဒ္ဓဘာသာ	ခရစ်ယာန်	အစ္စလာမ်	ဟိန္ဒူ	နတ်	အခြား	ဘာသာ မရှိသူများ	
ပြည်ထောင်စု %	၅၀,၂၇၉,၉၀၀	၄၅,၁၈၅,၄၄၉	၃,၁၇၂,၄၇၉	၁,၁၄၇,၄၉၅	၂၅၂,၇၆၃	၄၀၈,၀၄၅	၈၂,၈၂၅	၃၀,၈၄၄	၁,၂၀၆,၃၅၃
ကချင် %	၁,၆၄၂,၈၄၁	၁,၀၅၀,၆၁၀	၅၅၅,၀၃၇	၂၆,၇၈၉	၅,၇၃၈	၃,၉၇၂	၄၇၄	၂၂၁	၄၆,၆၀၀
ကယား %	၂၈၆,၆၂၇	၁၄၂,၈၉၆	၁၃၁,၂၃၇	၃,၁၉၇	၂၆၉	၅,၅၁၈	၃,၄၅၁	၅၉	
ကရင် %	၁,၅၀၄,၃၂၆	၁,၂၇၁,၇၆၆	၁၄၂,၈၇၅	၆၈,၄၅၉	၉,၅၈၅	၁,၃၄၀	၁၀,၁၉၄	၁၀၇	၆၉,၇၅၃
ချင်း %	၄၇၈,၈၀၁	၆၂,၀၇၉	၄၀၈,၇၃၀	၆၉၀	၁၀၆	၁,၈၃၀	၅,၂၉၂	၇၄	
စစ်ကိုင်း %	၅,၃၂၅,၃၄၇	၄,၉၀၉,၉၆၀	၃၄၉,၃၇၇	၅၈,၉၈၇	၂,၇၉၃	၈၉	၂,၉၂၈	၁,၂၁၃	
တနင်္သာရီ %	၁,၄၀၈,၄၀၁	၁,၂၃၁,၇၁၉	၁၀၀,၇၅၈	၇၂,၀၇၄	၂,၃၈၆	၅၇၆	၅၆၇	၃၂၁	
ပဲခူး %	၄,၈၆၇,၃၇၃	၄,၅၅၀,၆၉၈	၁၄၂,၅၂၈	၅၆,၇၅၃	၁၀၀,၁၆၆	၄,၂၉၆	၁၂,၆၈၇	၂၄၅	
မကွေး %	၃,၉၁၇,၀၅၅	၃,၈၇၀,၃၁၆	၂၇,၀၁၅	၁၂,၃၁၁	၂,၃၁၈	၃,၃၅၃	၁,၄၆၇	၂၇၅	
မန္တလေး %	၆,၁၆၅,၇၂၃	၅,၈၉၈,၁၆၀	၆၅,၀၆၁	၁၈၇,၇၈၅	၁၁,၆၈၉	၁၈၈	၂,၃၀၁	၅၃၉	
မွန် %	၂,၀၅၄,၃၉၃	၁,၉၀၁,၆၆၇	၁၀,၇၉၁	၁၁၉,၀၈၆	၂၁,၀၇၆	၁၀၉	၁,၅၂၃	၁၄၁	
ရခိုင် %	၂,၀၉၈,၈၀၇	၂,၀၁၉,၃၇၀	၃၆,၇၉၁	၂၈,၇၃၁	၉,၇၉၁	၂,၇၁၁	၇၅၉	၆၅၄	၁,၀၉၀,၀၀၀
ရန်ကုန် %	၇,၃၆၀,၇၀၃	၆,၆၉၇,၆၇၃	၂၃၂,၂၄၉	၃၄၅,၆၁၂	၇၅,၄၇၄	၅၁၂	၇,၂၆၀	၁,၉၂၃	
ရှမ်း %	၅,၈၂၄,၄၃၂	၄,၇၅၅,၈၃၄	၅၆၉,၃၈၉	၅၈,၉၁၈	၅,၄၁၆	၃၈၃,၀၇၂	၂၇,၀၃၆	၂၄,၇၆၇	
ဧရာဝတီ %	၆,၁၈၄,၈၂၉	၅,၆၉၉,၆၆၅	၃၈၈,၃၄၈	၈၄,၀၇၃	၅,၄၄၀	၄၅၉	၆,၆၀၀	၂၄၄	
နေပြည်တော် %	၁,၁၆၀,၂၄၂	၁,၁၂၃,၀၃၆	၁၂,၂၉၃	၂၄,၀၃၀	၅၁၆	၂၀	၂၈၆	၆၁	

၅။ အပိုင်း (၂) စာရင်းမကောက်ယူနိုင်သော လူဦးရေကို ထည့်သွင်းစဉ်းစားတွက်ချက်ခြင်း

ဤသန်းခေါင်စာရင်း၌ စာရင်းမကောက်ယူနိုင်ခဲ့သည့် ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်များ၏ လူဦးရေအရွယ်အစားသည် သေးငယ်သည့်အတွက် ပြည်ထောင်စုနှင့်ပြည်နယ်အဆင့် ကိုးကွယ်သည့်ဘာသာအလိုက် လူဦးရေအမျိုးအစားအပေါ် အကျိုးသက်ရောက်မှု များစွာမရှိနိုင်ပါ။ ရခိုင်ပြည်နယ်တွင်မူ စာရင်းမကောက်ယူနိုင်ခဲ့သော လူဦးရေအရွယ်အစားသည် အတန်အသင့်ကြီးမားသည့်အတွက် ပြည်ထောင်စုအဆင့်နှင့် ရခိုင်ပြည်နယ်၏ ကိုးကွယ်သည့်ဘာသာအလိုက် လူဦးရေအမျိုးအစားအပေါ် အကျိုးသက်ရောက်မှုရှိနိုင်ပါသည်။ ရခိုင်ပြည်နယ်တွင် နိုင်ငံတော်မှ အသိအမှတ်မပြုသည့် လူမျိုးအမည်ကို ဖြေဆိုခွင့်မရသဖြင့် စာရင်းကောက်မခံယူသည့်အတွက် ခန့်မှန်းလူဦးရေ (၁.၀၉) သန်းကို စာရင်းမကောက်ယူနိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။

ရခိုင်ပြည်နယ်တွင် စာရင်းမကောက်မခံသည့် လူဦးရေအများစုသည် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများ ဖြစ်သည်ဟု ယူဆရပါသည်။ အဆိုပါယူဆချက်ဖြင့် ရခိုင်ပြည်နယ်တွင် စာရင်းမကောက်ယူနိုင်ခဲ့သော လူဦးရေကို ထည့်သွင်း စဉ်းစားမည်ဆိုပါက ပြည်ထောင်စုအဆင့်တွင် ကိုးကွယ်သည့်ဘာသာအလိုက် လူဦးရေရာခိုင်နှုန်းပြောင်းလဲသွားသည်ကို ပုံ (၃) တွင်ဖော်ပြထားပါသည်။ အဆိုပါယူဆချက်အရ ဗုဒ္ဓဘာသာကိုးကွယ်သူ (၈၇.၉) ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာ ကိုးကွယ်သူ (၆.၂) ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာ ကိုးကွယ်သူ (၄.၃) ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာ ကိုးကွယ်သူ (၀.၅) ရာခိုင်နှုန်း၊ နတ်ကိုးကွယ်သူ (၀.၈) ရာခိုင်နှုန်း၊ အခြားဘာသာကိုးကွယ်သူ (၀.၂) ရာခိုင်နှုန်းနှင့် မည်သည့်ဘာသာမျှ မကိုးကွယ်သူ (၀.၁) ရာခိုင်နှုန်း ရှိကြောင်း တွေ့ရှိရပါသည်။

ပုံ (၃) - ကိုးကွယ်သည့်ဘာသာအလိုက် စုစုပေါင်းလူဦးရေ (စာရင်းမကောက်ယူရရှိသောလူဦးရေနှင့် စာရင်းမကောက်ယူ နိုင်သည့်ဒေသများအတွက် ခန့်မှန်းလူဦးရေ) ရာခိုင်နှုန်း



မှတ်ချက်။ *၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် စာရင်းမကောက်ယူရရှိသော လူဦးရေနှင့် စာရင်းမကောက်ယူနိုင်သည့်ဒေသများအတွက် ခန့်မှန်းလူဦးရေအပါအဝင် လူဦးရေ (၅၁,၄၈၆,၂၅၃) ကို အခြေခံ၍ တွက်ချက်ထားပြီး ရခိုင်ပြည်နယ်၏ စာရင်းမကောက်ယူ နိုင်သော လူဦးရေသည် အစ္စလာမ် ဘာသာကို သက်ဝင်ယုံကြည်သူများဖြစ်သည်ဟု ယူဆထားပါသည်။

၆။ ပြောင်းလဲမှုဖြစ်စဉ်

၁၉၇၃၊ ၁၉၈၃ နှင့် ၂၀၁၄ ခုနှစ်များအတွက် မြန်မာနိုင်ငံရှိ ကိုးကွယ်သည့် ဘာသာအလိုက် လူဦးရေရာခိုင်နှုန်းကို ဇယား (၂) တွင် ပြုစုတင်ပြထားပါသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ရခိုင်ပြည်နယ်၌ စာရင်းမကောက်ယူနိုင်သည့် လူဦးရေကို ထည့်သွင်းစဉ်းစားမည် ဆိုပါက မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်မှုသည် ၁၉၇၃ ခုနှစ်တွင် (၈၈.၈) ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်တွင် (၈၉.၄) ရာခိုင်နှုန်းနှင့် ၂၀၁၄ ခုနှစ်တွင် (၈၇.၉) ရာခိုင်နှုန်း အသီးသီး ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ခရစ်ယာန်ဘာသာ ကိုးကွယ်မှုသည် ၁၉၇၃ ခုနှစ် တွင် စုစုပေါင်းလူဦးရေ၏ (၄.၆) ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်တွင် (၄.၉) ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် (၆.၂) ရာခိုင်နှုန်းသို့ မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ အစ္စလာမ်ဘာသာကိုးကွယ်မှုရာခိုင်နှုန်းသည် ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တွင် (၃.၉) ရာခိုင်နှုန်း အသီးသီးနှင့် ၂၀၁၄ ခုနှစ်တွင် (၄.၃) ရာခိုင်နှုန်း ရှိကြောင်းတွေ့ရှိရပါသည်။ ဟိန္ဒူဘာသာ ကိုးကွယ်မှုသည် စုစုပေါင်းလူဦးရေ၏ (၀.၅) ရာခိုင်နှုန်းဖြင့် နှစ်ပေါင်း (၄၀) ကျော်ကာလအတွင်း ပြောင်းလဲမှုမရှိသေးကြောင်း တွေ့ရှိရပါသည်။ နတ်ကိုးကွယ်မှုသည် ၁၉၇၃ ခုနှစ်တွင် စုစုပေါင်း လူဦးရေ၏ (၂.၂) ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်တွင် (၁.၂) ရာခိုင်နှုန်းနှင့် ၂၀၁၄ ခုနှစ်တွင် (၀.၈) ရာခိုင်နှုန်း အသီးသီးရှိကြောင်း တွေ့ရှိရပါသည်။ အခြားဘာသာကိုးကွယ်မှုသည် ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် တွင် (၀.၁) ရာခိုင်နှုန်းရှိပြီး ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းတွင် (၀.၂) ရာခိုင်နှုန်းသို့ မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ကိုးကွယ်သည့်ဘာသာမရှိသူ ရာခိုင်နှုန်းသည် ၂၀၁၄ ခုနှစ်တွင် (၀.၁) ရာခိုင်နှုန်းရှိပြီး ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် သန်းခေါင် စာရင်းတို့တွင် (၀.၁) ရာခိုင်နှုန်းအောက် လျော့နည်းခဲ့သည်ကို တွေ့ရှိရပါသည်။

ဇယား (၂)။ ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်နှင့် ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းများကိုအခြေခံ၍ လူဦးရေကို ကိုးကွယ်သည့် ဘာသာအလိုက် ရာခိုင်နှုန်းဖြင့် ဖော်ပြသောဇယား

ကိုးကွယ်သည့်ဘာသာ	ရာခိုင်နှုန်း			
	၁၉၇၃	၁၉၈၃	၂၀၁၄*	၂၀၁၄**
ပြည်ထောင်စု	၁၀၀	၁၀၀	၁၀၀	၁၀၀
ဗုဒ္ဓဘာသာ	၈၈.၈	၈၉.၄	၈၉.၈	၈၇.၉
ခရစ်ယာန်	၄.၆	၄.၉	၆.၃	၆.၂
အစ္စလာမ်	၃.၉	၃.၉	၂.၃	၄.၃
ဟိန္ဒူ	၀.၄	၀.၅	၀.၅	၀.၅
နတ်	၂.၂	၁.၂	၀.၈	၀.၈
အခြားဘာသာ	၀.၁	၀.၁	၀.၂	၀.၂
ဘာသာမရှိသူများ	***	***	၀.၁	၀.၁

မှတ်ချက် * ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် စာရင်းကောက်ယူရရှိသည့်လူဦးရေ (၅၀,၂၇၉,၉၀၀) ဦးကို အခြေခံတွက်ချက်ထားသည့် ရာခိုင်နှုန်း ဖြစ်ပါသည်။

** ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် စာရင်းမကောက်ယူနိုင်သည့်ဒေသများအတွက် ခန့်မှန်းလူဦးရေ အပါအဝင် စုစုပေါင်းလူဦးရေ (၅၁,၄၈၆,၂၅၃) ဦးကို အခြေခံတွက်ချက်ထားသည့်ရာခိုင်နှုန်း ဖြစ်ပါသည်။ စာရင်းမကောက်ယူနိုင်ခဲ့သည့် ရခိုင်ပြည်နယ်တွင် အစ္စလာမ်ဘာသာကိုးကွယ်မှု အများဆုံး ဖြစ်သည်ဟု ယူဆရပါသည်။

*** ၀.၁ ရာခိုင်နှုန်းအောက် လျော့နည်းပါသည်။

ကိုးကားချက်များ

ပြည်သူ့အင်အားဦးစီးဌာန၊ ၂၀၁၅ ခုနှစ်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ပြည်ထောင်စုသန်းခေါင်စာရင်းအစီရင်ခံစာ အတွဲ (၂)။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန။ နေပြည်တော်၊ မြန်မာ။

ပြည်သူ့အင်အားဦးစီးဌာန၊ ၂၀၁၅ ခုနှစ်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစီရင်ခံစာ အတွဲ (၃-က မှ ၃-ဏ)။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန။ နေပြည်တော်၊ မြန်မာ။

ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန။ ၁၉၈၆ ခုနှစ်။ မြန်မာ၊ ၁၉၈၃ ခုနှစ် လူဦးရေသန်းခေါင်စာရင်း။ ရန်ကုန်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်။

ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန။ မြန်မာ၊ ၁၉၇၃ ခုနှစ် လူဦးရေသန်းခေါင်စာရင်း။ ရန်ကုန်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်။

The 2014 Myanmar Population and Housing Census

The Union Report: Religion

Census Report Volume 2-C

For more information contact:

Department of Population
Ministry of Labour, Immigration and Population
Office No. 48
Nay Pyi Taw
MYANMAR

Tel: +95 67 431 062
www.dop.gov.mm

July, 2016

Map of Myanmar showing State and Region boundaries and Districts. The map is color-coded by region: Kachin (pink), Sagaing (orange), Chin (purple), Mandalay (pink), Shan (light blue), Magway (blue), Rakhine (yellow), Naypyitaw (red), Bago (green), Ayeyawady (light blue), Yangon (blue), Mon (yellow), Kayah (light green), and Tanintharyi (green). Major cities and towns are labeled. A scale bar at the bottom indicates 0 to 400 miles. A legend at the bottom right defines the symbols for State And Region Boundary and District. The map is framed by latitude and longitude coordinates.

Foreword

The 2014 Myanmar Population and Housing Census (2014 Census) was conducted with midnight of the 29th of March 2014 as the Census Night. This is the first Census in thirty years; the last was conducted in 1983. Census planning and execution was led by the former Ministry of Immigration and Population, now the Ministry of Labour, Immigration and Population (MOLIP) on behalf of the Government – in accordance with the Population and Housing Census Law, 2013. The main objective of the 2014 Census was to provide the Government, and other stakeholders, with essential information on the population, in regard to demographic, social and economic characteristics, housing conditions and household amenities. By generating information at all administrative levels, it was also intended to provide a sound basis for evidence-based decision-making, and to evaluate the impact of social and economic policies and programmes in the country.

The results of the 2014 Census have been published to date in a number of volumes. The first was the Preliminary Results (Census Volume 1), which was released in August 2014. The Census Main Results were launched in May 2015. These included *The Union Report* (Census Report Volume 2), *Highlights of the Main Results* (Census Report Volume 2-A), and the reports of each of the 15 States and Regions (Census Report Volume 3[A - O]). The report on *Occupation and Industry* (Census Report Volume 2-B) was launched in March 2016.

This report shows that Buddhism is the faith professed by the great majority of people in Myanmar, followed by Christianity, Islam, Hinduism, Animism, and all other faiths, which are equally entitled to freely profess and practice their religion without discrimination. Hence I would invite you to welcome the release of census data on religion as an insight into the diverse array of faiths that characterize our country.

The Government extends its sincere gratitude and thanks to the United Nations Population Fund (UNFPA) and development partners, namely Australia, Finland, Germany, Italy, Norway, Sweden, Switzerland, the United Kingdom, and the United States of America for their financial and technical support to undertake the Census.

Special appreciation also goes to the officers of the MOLIP, who worked arduously throughout the Census process. All leaders at union and community levels who supported the Census process in every part of the country deserve recognition and commendation. Last but not least, I express my gratitude to the people of Myanmar for their participation in the Census enumeration. It is their answers that form the basis of the data in these reports. The Government will continue to draw upon the data contained in the Census reports to improve the welfare of all people in Myanmar and to affirm the diversity that exists in our country.



U Thein Swe
Minister for Labour, Immigration and Population
Republic of the Union of Myanmar

Table of Contents

Foreword ii

List of Tables iv

List of Figures iv

1. Introduction 1

2. The non-enumerated population 2

3. Source of data 2

4. Part I: Results for the enumerated population 3

5. Part II: Results with considerations regarding non-enumerated population 4

6. Trends 4

References 6

List of Tables

Table 1	Number and percentage of persons by religion and State/Region for the numerated population, and estimated non-enumerated population
Table 2	Percentage of the population by religion in Myanmar based on the 1973, 1983 and 2014 censuses

List of Figures

Figure 1	Map of Myanmar by State/Region and District
Figure 2	Religion question in the 2014 Myanmar Census questionnaire
Figure 3	Percentage of population (enumerated and non-enumerated) by religion, 2014 Census

1. Introduction

The 2014 Myanmar Population and Housing Census was conducted in March - April 2014¹, after more than three decades without a census. Previous censuses were held in 1983 and 1973. The 2014 Census employed a *de facto* methodology where, with some exceptions, individuals were enumerated at the place they were residing on the 29th of March 2014 (Census Night). A population census gives information about a country at a particular moment in time. The information collected provides data on how many people live in the country, and their demographic and socioeconomic characteristics. Everyone who is present in a country at the time of a census is counted, regardless of gender, citizenship, ethnicity, religion, age, or other status.

In addition to providing benchmark data on demographic and socioeconomic characteristics of the population and households, censuses are unique sources of information for small geographical areas. Such disaggregated information is vital for planning and decision-making at national and subnational levels. Additional data uses include improved allocation of resources during the national budget process; the review of administrative and electoral boundaries; and the provision of public services and infrastructure such as schools, health facilities and roads. A census also provides data to monitor and report on national and international development commitments, including national development plans, the Sustainable Development Goals, and the International Conference on Population and Development Programme of Action, among others.

The results of the 2014 Census have been published to date in a number of volumes. The first was the Preliminary Results (Census Volume 1), which was released in August 2014. The Census Main Results were launched in May 2015. These included *The Union Report* (Census Report Volume 2), *Highlights of the Main Results* (Census Report Volume 2-A), and reports for each of the 15 States and Regions (Census Report Volume 3[A - O]). The report on *Occupation and Industry* (Census Report Volume 2-B) was launched in March 2016.

This report “Census Report Volume 2-C: The Union Report: Religion” is a supplement to “The Union Report, Volume 2”. It contains information on religion, as reported by respondents. This report presents the results in two parts. Part one presents the results for those enumerated during the Census, at the Union level and by State/Region. Part two provides considerations related to the non-enumerated population. Data on religion has not been made available earlier, due to the political changes that were taking place in the country, including the general election and the subsequent formation of a new Government.

¹ The methodology of the 2014 Census is described in detail in *Department of Population (2015), Main Report (Census Volume 2)*. This publication can be referred to for a detailed description of the process of planning and implementation of the Census.

2. The non-enumerated population

The Census enumerated a total of 50,279,900 persons at the place they were present on the 29th March 2014. An estimated 1,090,000 persons residing in Rakhine State, 69,753 persons living in Kayin State and 46,600 persons living in Kachin State² were not enumerated in the Census. This represents an estimated total of 1.2 million non-enumerated people residing within Myanmar, and corresponds to 2.3 per cent of the overall population. When the enumerated population and non-enumerated population are combined, Myanmar's population was 51,486,253 in March 2014.

The size of the non-enumerated population in Rakhine State is significant enough to have an impact on the results on religion at both the Rakhine State level and at the Union level. Consequently, the results presented in "Part I: Results for enumerated population" are inconclusive in terms of drawing a profile on the composition of religion in Rakhine State and at the Union level. "Part II: Results with considerations regarding non-enumerated populations" applies an assumption that the population not enumerated in Rakhine belong to one religious faith. The estimate of the non-enumerated population is drawn from the mapping data which was collected prior to the census enumeration, and constitutes a reliable source. The non-enumerated population in Rakhine belongs to a defined population group that is known to be primarily, if not wholly, of the Islamic faith.

3. Source of data

Information on religion was obtained for all persons who were enumerated in both conventional households and institutions. The available options for the respondents as detailed in the questionnaire were Buddhist, Christian, Islam, Animist, Hindu, Other religion and No religion. Figure 2 shows the question on religion.

Figure 2 Religion question in the 2014 Myanmar Census questionnaire

7. Religion						
Buddhist	Christian	Islam	Hindu	Animist	Other Religion	No Religion
☐	☐	☐	☐	☐	☐	☐
☐	☐	☐	☐	☐	☐	☐
☐	☐	☐	☐	☐	☐	☐

Source: Department of Population (2015) Annex 1, pages 254-257.

² The reasons for non-enumeration in these States, and the basis of estimates are outlined in the Union Report, Census Report Volume 2.

4. Part I: Results for the enumerated population

The data presented on religion in this section represents only the population that was enumerated in the 2014 Census.

Table 1 provides an overview of the religious composition at the Union and State/Region levels for the enumerated population. The table includes a column highlighting the estimated non-enumerated population. At the Union level, the breakdown by religious composition of the enumerated population is 89.8 per cent Buddhist, 6.3 per cent Christian, 2.3 per cent Islam, 0.5 per cent Hindu, 0.8 per cent Animist, 0.2 per cent Other religion, and 0.1 per cent No religion. These percentages vary between States and Regions.


Table 1 Number and percentage of persons by religion and State/Region for the enumerated population, and estimated non-enumerated population

State/Region		Total	Religion							Estimated Non-enumerated population
			Buddhist	Christian	Islam	Hindu	Animist	Other religion	No religion	
Union	Number	50,279,900	45,185,449	3,172,479	1,147,495	252,763	408,045	82,825	30,844	1,206,353
	%		89.8	6.3	2.3	0.5	0.8	0.2	0.1	
Kachin	Number	1,642,841	1,050,610	555,037	26,789	5,738	3,972	474	221	46,600
	%		64.0	33.8	1.6	0.4	0.2	0.0	0.0	
Kayah	Number	286,627	142,896	131,237	3,197	269	5,518	3,451	59	
	%		49.9	45.8	1.1	0.1	1.9	1.2	0.0	
Kayin	Number	1,504,326	1,271,766	142,875	68,459	9,585	1,340	10,194	107	69,753
	%		84.5	9.5	4.6	0.6	0.1	0.7	0.0	
Chin	Number	478,801	62,079	408,730	690	106	1,830	5,292	74	
	%		13.0	85.4	0.1	0.0	0.4	1.1	0.0	
Sagaing	Number	5,325,347	4,909,960	349,377	58,987	2,793	89	2,928	1,213	
	%		92.2	6.5	1.1	0.1	0.0	0.1	0.0	
Tanintharyi	Number	1,408,401	1,231,719	100,758	72,074	2,386	576	567	321	
	%		87.5	7.2	5.1	0.2	0.0	0.0	0.0	
Bago	Number	4,867,373	4,550,698	142,528	56,753	100,166	4,296	12,687	245	
	%		93.5	2.9	1.2	2.0	0.1	0.3	0.0	
Magway	Number	3,917,055	3,870,316	27,015	12,311	2,318	3,353	1,467	275	
	%		98.8	0.7	0.3	0.1	0.1	0.0	0.0	
Mandalay	Number	6,165,723	5,898,160	65,061	187,785	11,689	188	2,301	539	
	%		95.7	1.1	3.0	0.2	0.0	0.0	0.0	
Mon	Number	2,054,393	1,901,667	10,791	119,086	21,076	109	1,523	141	
	%		92.6	0.5	5.8	1.0	0.0	0.1	0.0	
Rakhine	Number	2,098,807	2,019,370	36,791	28,731	9,791	2,711	759	654	1,090,000
	%		96.2	1.8	1.4	0.5	0.1	0.0	0.0	
Yangon	Number	7,360,703	6,697,673	232,249	345,612	75,474	512	7,260	1,923	
	%		91.0	3.2	4.7	1.0	-	0.1	-	
Shan	Number	5,824,432	4,755,834	569,389	58,918	5,416	383,072	27,036	24,767	
	%		81.7	9.8	1.0	0.0	6.6	0.5	0.4	
Ayeyawady	Number	6,184,829	5,699,665	388,348	84,073	5,440	459	6,600	244	
	%		92.1	6.3	1.4	0.1	0.0	0.1	0.0	
Nay Pyi Taw	Number	1,160,242	1,123,036	12,293	24,030	516	20	286	61	
	%		96.8	1.1	2.1	0.0	0.0	0.0	0.0	

5. Part II: Results with considerations regarding non-enumerated population

In the case of Kayin and Kachin States, the size of the non-enumerated population is not significant enough to change the proportion of religious groups at either the Union or State level. However, in the case of Rakhine State, the size of the non-enumerated population is significant enough to have an impact on the proportion of religious groups both at the State and Union levels. In Rakhine, an estimated 1.09 million people were not enumerated in the Census because they were not allowed to self-identify using a name not recognized by the Government. It is assumed that the non-enumerated population in Rakhine is mainly affiliated with the Islamic faith. Applying this assumption, Figure 3 shows the impact at the Union level of including the non-enumerated population in Rakhine State. Buddhists constitute 87.9 per cent of the total population of Myanmar, followed by Christians who make up 6.2 per cent, Islam at 4.3 per cent, Animists at 0.8 per cent, Hindus at 0.5 per cent, Other religion at 0.2 per cent and No religion at 0.1 per cent.

Figure 3 Percentage of population (enumerated and non-enumerated) by religion*, 2014 Census



Note: *Based on the estimated overall population, including both the enumerated and non-enumerated population (51,486,253), and on the assumption that the non-enumerated population in Rakhine State affiliate with the Islamic faith.

6. Trends

Table 2 details the percentage of the population of different religious groups in Myanmar based on the censuses of 1973, 1983 and 2014. Taking into consideration the assumptions on the religion of the non-enumerated population in Rakhine in 2014, Buddhists constituted 88.8 per cent of the total population in 1973, 89.4 per cent in 1983 and 87.9 per cent in 2014. Christians made up 4.6 per cent of the total population in 1973, 4.9 per cent in 1983 and 6.2 per cent in 2014. The percentage of the population whose religion is Islam was 3.9 per cent in both 1973 and 1983, and 4.3 per cent in 2014. The proportion of Hindus has remained constant at around 0.5 per cent over the forty year period.

Animists made up 2.2 per cent of the total population in 1973, 1.2 per cent in 1983 and 0.8 per cent in 2014. The percentage of “Other religion” was 0.1 per cent in both 1973 and 1983, and 0.2 per cent in 2014. The response option “No religion” represented 0.1 per cent of the total population in 2014 compared to less than 0.1 per cent in both 1973 and 1983.

Table 2 Percentage of the population by religion in Myanmar based on the 1973, 1983 and 2014 censuses

Religion	Percentage			
	1973	1983	2014*	2014**
Union	100	100	100	100
Buddhist	88.8	89.4	89.8	87.9
Christian	4.6	4.9	6.3	6.2
Islam	3.9	3.9	2.3	4.3
Hindu	0.4	0.5	0.5	0.5
Animist	2.2	1.2	0.8	0.8
Other Religion	0.1	0.1	0.2	0.2
No Religion	***	***	0.1	0.1

Note: * Percentages are based on the 2014 Census enumerated population (50,279,900).

** Percentages are based on the estimated overall population, that is, the enumerated and non-enumerated populations (51,486,253). In the case of Rakhine State, where non-enumeration was significant, it is assumed that the non-enumerated population is predominantly affiliated with the Islamic faith.

*** is less than 0.1 per cent

References

Department of Population. 2015. *The 2014 Myanmar Population and Housing Census, The Union Report*, Census Report Volume 2. Ministry of Immigration and Population. Nay Pyi Taw, Myanmar.

Department of Population. 2015. *The 2014 Myanmar Population and Housing Census, The State/Region Reports*, Census Report Volume 3[A – O]. Ministry of Immigration and Population. Nay Pyi Taw, Myanmar.

Ministry of Home and Religious Affairs. 1986. *Burma: 1983 Population Census*. Rangoon: The Socialist Republic of the Union of Burma.

Ministry of Home and Religious Affairs. *Burma: 1973 Population Census*. Rangoon: The Socialist Republic of the Union of Burma.



THE REPUBLIC OF THE UNION OF MYANMAR

The 2014 Myanmar Population and Housing Census

The Union Report: Religion

Census Report Volume 2-C



Department of Population
Ministry of Labour, Immigration and Population
MYANMAR
July, 2016

